

အကြောင်းအရာ	မတ်က	စာမျက်နှာ	အကြောင်းအရာ	မတ်က	စာမျက်နှာ	အကြောင်းအရာ	မတ်က	စာမျက်နှာ
၈-၃-၅၄	သောကြာနေ့ နိဗ္ဗာန်ဆုတောင်းနေ့၍မရ ကိုယ်တိုင်လုပ်ယူမှရနိုင်ကြောင်းတရားတော်	၁	၂၇-၂-၅၅	ဝိသာခနနှင့်မိစ္ဆဒိန္နာ အမေးအဖြေ တရားတော်	၂၆	၇-၂-၅၇	ဦးချစ်ဆွေးဒေါ်မမတို့၏ မန္တလေးမြို့ ရွှေလှန်ဓမ္မာရုံ ရေစက်ချတရားတော်	၁၃၄
၁၀-၃-၅၄	ဓမ္မာနုဋ္ဌမ္မပဋိပတ်ကင်း၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ပုံတရားတော် (အမရပူရ)	၃	၄-၉-၅၅	(အဂ္ဂိဒတ္တသုတ်) အဂ္ဂိဒတ္တ ဥပမာပြ မဂ္ဂသစ္စာလမ်းမှန်တရားတော် (အမရပူရ)	၆၄	၁- ၈- ၅၇	မဂ္ဂင်ရှစ်ပါး ကိုယ်ပိုင်ထားပြီး မသေရာလမ်းကိုရှာကြရန်တရားတော်	၁၃၆
၁၁-၃-၅၄	သတ္တဝါအဖြစ်မှ လွတ်ကင်းရန် ဝေဒနာ ဖြစ်ပျက်ရှုရန်တရားတော်	၄	၅-၉-၅၅	နိဗ္ဗာန်သို့သွားရန် လမ်းညွှန်မြေပုံပေးပုံ တရားတော် (အမရပူရ)	၆၇	၁၀-၈-၅၇	ရှင်ခေမကနှင့် ရဟန်းကြီး(၆၀) ဥပမာပြ တရားတော် (အမရပူရ)	၁၃၉
၁၂-၃-၅၄	အရိန္ဒမနှင့်သောနက ဝေဒနာကို သေမင်းနှင့် ဥပမာပြပုံတရားတော်	၆	၁၁-၉-၅၅	ဝေဒနာသုံးပါးကို ငါးမျှားချိတ်ဖြင့် ဥပမာပြပုံ တရားတော် (အမရပူရ)	၆၉	၁၀-၁၀-၅၇	မီးရထားဘူတာစဉ် ဥပမာပြ အဘိဏ္ဍသုတ် တရားတော်	၁၄၃
၁၃-၃-၅၄	ခန္ဓာငါးပါး သူသတ်ယောက်ျား (ရာဇသုတ်)တရားတော်	၁၀	၁၁-၉-၅၅	သတိပဋ္ဌာန်လေးမျိုးရှင်းပြပုံ၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန် တရားတော် (အမရပူရ)	၇၂	၁၁-၁၀-၅၇	တဏှာ မာန ဒိဋ္ဌိ ပယ်သတ်ရန်	၁၄၆
၁၆-၃-၅၄	အတ္တဒိဋ္ဌိဖြုတ်ရန် သုညတဒေသနာတော်	၁၃	၁၂-၉-၅၅	ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်အမြင်တို့ကွာခြားပုံ သုသိမဥပမာပြတရားတော် (အမရပူရ)	၇၄		ရဟန္တာကြီးနှင့် သောတာပန် အမေးအဖြေ တရားတော် (အမရပူရ)	၁၄၅
၁၇-၃-၅၄	မာလုကျုပုတ္တသုတ္တန်တရားတော်	၁၅	၁၃-၉-၅၅	မာတိကမာတာဒါယိကာမကြီး ဥပမာ စိတ်ကိုတစ်ပါးသို့ မပြောင်းဘဲ		၁-၃-၅၈	ဝိပဿနာရှုပွားနည်း အလုပ်သင်တရားတော် (မန္တလေး)	၁၄၈
၁၈-၃-၅၄	သတ္တဝါတို့၏ လာခွဲရာလမ်းကိုပြု၍ နိဗ္ဗာန်လမ်းသို့ညွှန်ပြပုံ (အမရပူရ)	၁၈	၁၄-၉-၅၅	ဝိပဿနာရှုရန် (ဓမ္မပဒစိတ္တဝဂ်လာ) တရားတော် (အမရပူရ)	၇၆	၂၄-၃-၅၈	သုသိမဝတ္ထုဉာဏ်နှစ်မျိုးရှင်းခမ်း တရားတော်	၁၅၀
၂၀-၃-၅၄	ဝေဒနာပေါ်ရာကို ဖြစ်ပျက်ရှုရန်တရားတော် (အမရပူရ)	၂၀	၁၅-၉-၅၅	အိုနာသေလက်သည်ရှာပြီး အိုနာသေမှ ထွက်မြောက်ရာရှုရန် တရားတော် (အမရပူရ)	၇၈	၂၅-၃-၅၈	ဝိပဿနာမဂ် လောကုတ္တရာမဂ် တရားတော်	၁၅၁
၂၃-၃-၅၄	ဒုက္ခသစ္စာ၏ သန္တာပဋ္ဌပူပန်ခြင်းတရားတော် (အမရပူရ)	၂၁	၁၅-၉-၅၅	ဝေဒနာကို အနိစ္စတွင်မရပ်ဘဲ ဒုက္ခအထိ ဆက်ရှုရန်တရားတော် (အမရပူရ)	၇၉	၂၆-၃-၅၈	ကိသုကောပမသုတ်တရားတော်	၁၅၄
၂၄-၃-၅၄	အာသဝ ဝင်ရိုးချိုးရန်တရားတော် (အမရပူရ)	၂၃	၁၆-၉-၅၅	အရှင်ဘူမိဇနှင့် ဇယသေနမင်းသား ဥပမာပြ ဝေဒနာခြောက်ပါးတရားတော် (အမရပူရ)	၈၁	၈-၇-၅၈	ပရမ်းပတာဘေးမှ ကင်းလွတ်ရေးတရားတော် (အမရပူရ)	၁၅၇
၂၅-၃-၅၄	ဝိပဿနာလုပ်သင့်ကြောင်း တိုက်တွန်းခြင်း (အမရပူရ)	၂၅	၁၇-၉-၅၅	ရှင်သာရိပုတ္တရာက အနာထပိဏ်သူဌေးကြီးအား သေခါနီး ဝေဒနာဖြစ်ပျက်စွနည်း		၁၀-၇-၅၈	ဝိပဿနာတခါရှုလျှင် ဇော(၇)ကြိမ်ကျပုံ တရားတော် (အမရပူရ)	၁၆၀
၂၆-၃-၅၄	စိတ္တာနုပဿနာသတိပဋ္ဌာန်တရားတော် (အမရပူရ)	၂၆	၁၇-၉-၅၅	သင်ပေးပုံ တရားတော် (အမရပူရ)		၈၃	သင်္ခတဒုက္ခအဆုံး၌ အသင်္ခတနိဗ္ဗာန်ရုံပုံ တရားတော် (အမရပူရ)	၁၆၃
၂၇-၃-၅၄	ခန္ဓာကိုယ်အတွင်း၌ ဆရာမရှိ တပည့်မရှိအောင်ကျင့်ရန် တရားတော် (အမရပူရ)	၂၈	၁၈-၉-၅၅	ဖဿတွေ့တိုင်း ဖြစ်ပျက်ရှုရန် တရားတော် (အမရပူရ)	၂၃	၈-၈-၅၈	ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးရှင်းပုံ တရားတော်	၁၆၆
၂၈-၃-၅၄	တရားအားထုတ်သောပုဂ္ဂိုလ်သည် လိပ်ကဲ့သို့ကျင့်ရန် တရားတော် (အမရပူရ)	၂၉	၁၉-၉-၅၅	ရဟန္တာကြီးနှစ်ပါး အမေးအဖြေ တရားတော် (အမရပူရ)	၂၅	၉-၈-၅၈	ပဋိစ္စသမုပ္ပါဒ်စက်လည်ပုံ တရားတော် (အမရပူရ)	၁၇၁
၂၉-၃-၅၄	မေုလျှော့ခြင်း၏ ဘေးကြီးပုံ တရားတော် (အမရပူရ)	၃၁	၂၀-၉-၅၅	သစ္စာသိဖို့ အရေးကြီးပုံတရားတော် (အမရပူရ)	၂၆	၁၀-၈-၅၈	ပဋိစ္စသမုပ္ပါဒ်အပိုင်းစက်ရဟတ်လည်ပုံ တရားတော် (အမရပူရ)	၁၇၁
၁၈-၅-၅၄	ဦးထွန်းလှိုင် + ဒေါ်သိန်းတို့၏ အလှူတော်မင်္ဂလာ ရေစက်ချတရားတော်	၃၃	၂၁-၉-၅၅	နက္ခလမာတာ နက္ခလပိတာ ဥပမာပြ သစ္စာမသိ၍	၂၈	၁၁-၈-၅၈	အဓိပတိသုံးပါးထား၍ တရားအားထုတ်ရန် တရားတော် (အမရပူရ)	၁၇၄
၂၄-၁-၅၅	သောတာပန်တည်ခြင်း၏အကြောင်း တရားတော် (အမရပူရ)	၃၆	၂၂-၉-၅၅	သူများပါးစပ် လမ်းဆုံးရပုံ တရားတော် (အမရပူရ)	၂၉	၁၂-၈-၅၈	အနာဂတ်ဘေးငါးပါးအကြောင်း အဓိပတိသုံးပါး တရားတော် (အမရပူရ)	၁၇၆
၂၅-၁-၅၅	သတိအရေးကြီးပုံတရားတော် (အမရပူရ)	၃၇	၂၂-၉-၅၅	ရှင်မဟာကစ္ဆာဦးထွန်းလှိုင် ဟောကြားသော တရားတော် (အမရပူရ)	၃၁	၁၂-၈-၅၈	၃၁-၁၂-၆၀ အနာဂတ်ဘေးငါးပါးအဆက် မင်္ဂလာကျောင်းတိုက် ရေစက်ချအစပိုင်း	၁၇၉
၂၆-၁-၅၅	သတိထား ဝီရိယစိုက် ပညာနဲ့ရှုရန် တရားတော် (အမရပူရ)	၄၀	၂၂-၉-၅၆	ဦးချစ်စိန်မိသားစုအလှူတော်မင်္ဂလာ ရေစက်ချတရားတော် (အမရပူရ)	၃၃	၁၃-၈-၅၈	အဓိပတိ(၃)ပါးနှင့် ပဋိစ္စသမုပ္ပါဒ် တရားတော်	၁၈၃
၂၇-၁-၅၅	သတိထား ဝီရိယစိုက် ပညာနဲ့ရှုရန် တရားတော် (အမရပူရ)	၄၁	၅-၇-၅၆	ထိုးထွင်းသိရမှာကို ထိုးထွင်းသိ ပိုင်းခြားသိရမှာကို ပိုင်းခြားသိရန် တရားတော် (အမရပူရ)	၃၆	၁၄-၈-၅၈	အဓိပတိ(၃)ပါးထား၍ တရားအားထုတ်ရန်တရားတော် (အမရပူရ)	၁၈၅
၈-၂-၅၅	ရှာမှီးခြင်းမလွဲကြရန် ပုထုဇဉ်နှင့်အရိယာ ရှာမှီးပုံခြင်း မတူကြပုံတရားတော် (အမရပူရ)	၄၃	၉-၇-၅၆	ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရမည် သောတာနုဂတသုတ်တရားတော် (အမရပူရ)	၃၇	၁၄-၈-၅၈	ဦးချစ်ဆွေးဒေါ်မမတို့၏ မင်္ဂလာမဂ္ဂင်ရိပ်သာဓမ္မာရုံ ရေစက်ချ တရားတော်	၁၈၇
၉-၂-၅၅	ရှင်နန္ဒကနှင့် ဘိက္ခုနီမင်းရာ ဥပမာပြ နန္ဒကောဝါဒသုတ်တရားတော် (အမရပူရ)	၄၅	၁၀-၇-၅၆	ကိုယ်တိုင်သိဒုက္ခသစ္စာလေးချက်ရှင်းပုံ တရားတော် (အမရပူရ)	၄၀	၁၄-၈-၅၈	ထင်းမီးငြိမ်းဆုတောင်း ပဋိစ္စသမုပ္ပါဒ် တရားတော်	၁၉၀
၁၀-၂-၅၅	ဝိတက်ကြောင့် ဒုက္ခရောက်ရပုံ ဝိတက်ရှုနည်းတရားတော် (အမရပူရ)	၄၇	၁၁-၇-၅၆	ဝိပဿနာရှုရန် အကြိမ်များစွာမှပုံ တရားတော်	၄၁	၁၅-၈-၅၈	ပဋိစ္စသမုပ္ပါဒ် ပဋိလောမ ရှင်းခန်း ထင်းဇာတ်သိမ်း၍ မီးငြိမ်းရာ တရားတော်	၁၉၃
၁၁-၂-၅၅	ဝိစာရကြောင့် ဒုက္ခရောက်ရပုံနှင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော် (အမရပူရ)	၄၉	၁၀-၈-၅၆	၁၃၁၈-ခု၊ ဝါဆိုလဆန်း(၄)ရက် ဝေဒနာခေါ်ရာကို အသွားမလွဲကြစေနဲ့ (မိုးကုတ်)	၄၃	၂၀-၈-၅၈	အိုနာသေလွတ်ရာနိဗ္ဗာန်(နဂရသုတ်) တရားတော် (အမရပူရ)	၁၉၆
၁၂-၂-၅၅	ပရိယေသနသုတ် ရှာမှီးခြင်း မလွဲကြစေရန် ရှဉ္စပါလသုတ် တရားတော် (အမရပူရ)	၅၁	၈-၁၀-၅၆	တရားအားထုတ်သောပုဂ္ဂိုလ်သည် လိပ်ကဲ့သို့ကျင့်ရန်တရားတော် (ရှိ)(အမရပူရ)	၄၅	၂၁-၈-၅၈	အငတ်တဏှာ အနာပပျောက်ရေး တရားတော်	၁၉၈
၁၃-၂-၅၅	ဉာဏ်သုံးဉာဏ်ဖြင့် နိဗ္ဗာန်ရောက်နိုင်ပုံ တရားတော် (အမရပူရ)	၅၃	၁၁-၁၀-၅၆	ဇောတိကဥပမာပြတရားတော် (အမရပူရ)	၄၇	၁၆-၁၂-၆၀	အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တရားတော် (အမရပူရ)	၂၀၁
၁၅-၂-၅၅	ဈာန်နှစ်မျိုးအကြောင်းရှင်းပြပုံနှင့် ဝိပဿနာတရားသည်သာ အားကိုးရာဖြစ်ကြောင်း တရားတော် (အမရပူရ)	၅၇	၁၃-၁၀-၅၆	သီလသမာဓိပညာ အရေးကြီးပုံတရားတော် (မဟာမိတ္တရဟန်းဥပမာ)	၄၉	၂၃-၈-၅၈	အသေလွတ်ရာမြင်ပြီးမှ ပျော်ကြပါ တရားတော် (အမရပူရ)	၂၀၄
၁၆-၂-၅၅	ဒုက္ခဆုံးရာနိဗ္ဗာန်အကြောင်းရှင်းပြပုံ တရားတော် (အမရပူရ)	၅၉	၁၄-၁၀-၅၆	ဗုဒ္ဓဘာသာဝင်တွေ လုပ်ရမည့်အလုပ် တရားတော်	၅၁	၂၄-၈-၅၈	နေလမရှိသောနိဗ္ဗာန်အကြောင်းပြ ပဋိစ္စသမုပ္ပါဒ် တရားတော်	၂၀၆
			၁၅-၁၀-၅၆	ဒုက္ခကိုပိုင်းခြားသိကြရန် တရားတော်	၅၃	၂၅-၈-၅၈	ရှစ်ခဏလွတ်သည့် လူ့ဘဝ တရားတော်	၂၀၉
			၁၁-၁၁-၅၆	တရားရှုရန် ခန္ဓာအပ်ခဲ့ပုံ ဇောတိက သူဌေးကတော် ဥပမာပြ တရားတော်	၅၃	၂၆-၈-၅၈	အကြားအမြင်မရှိသည့် ပုထုဇဉ်တို့၏အတွေးလုံး တရားတော် (အမရပူရ)	၂၁၂
			၁၂-၁၁-၅၆	ဝိပဿနာရှုသောပုဂ္ဂိုလ်တို့၏မှတ်တိုင် တရားတော်	၅၅	၂၇-၈-၅၈	အနာဂတ်ဘေး ငါးဘေးအကြောင်း တရားတော် (အမရပူရ)	၂၁၄
			၁၈-၁၁-၅၆	ဝိတက်ရှုနည်းကြံစည်နည်း တရားတော်	၅၉	၁-၉-၅၈	ဒါနသီလတွင် လမ်းမဆုံးဘဲ ဝိပဿနာဆိုက်အောင် အားထုတ်ရန် တရားတော်(အမရပူရ)	၂၁၅